



# HWDSB

- ယန်ပင်လၢဟံင်ဃီပူယဖိတဂၢမၤမၤကွၢ်သးဖျါလၢဘၣ်ကံးဒီး COVID-19 န့ၣ် ကိုဖိတဖၣ်ခဲလၢကံးလၢယဟံင်ကဘၣ်အိၣ်လၢဟံင်လၢ 14 သီစးထီၣ်လၢအိၣ်ဘၣ်ဒီးတၢ်ဆါကွၢ်ပနီၣ် မ့တမ့ၢ် အိၣ်ဒီးတၢ်ဆါလၢအကွၢ်ပနီၣ်တဖျါ စးထီၣ်လၢမၤကွၢ်ဘၣ်သးအနံၤ (မ့တမ့ၢ် ယံၣ်န့ၣ်အန့ၣ်ဖဲတၢ်ဆါကွၢ်ပနီၣ်တဖၣ်မ့ၢ်တကယါလီၤဘၣ်) န့ၣ်လီၤ။
- ယန်ပင်လၢယကဘၣ်မၤလၢပဲၤတၢ်အၢၣ်လီၤတူၢ်လိာ်လၢကိုဖိတဂၢစုၣ်စုၣ်လၢအထီၣ်ကိုအဂီၢ်လၢ န့ၣ်လီၤ။
- ယန်ပင်လၢယကဘၣ်မၤလၢပဲၤ တနံၤစုၣ်စုၣ် တၢ်သမံထံမၤကွၢ် COVID-19 လၢကိုဖိတဂၢစုၣ်စုၣ်လၢထီၣ်ကိုလၢ HWDSB အဂီၢ်န့ၣ်လီၤ။

---

ကိုဖိအမံၤ

---

မိၢ်ပၢ်/ပုၤကဟုကယာ်တၢ်/ပုၤကွၢ်ထွဲတၢ် မ့တမ့ၢ် ပုၤကိုဖိ  
သးနံၣ် 18 နံၣ်ဆူဖိခိၣ်